



# A'lungpawitiq dikcaw

ခိတ်ထားကောင်းတဲ့ မောင်လူမွေး









# Namvawng lawmmj tuikawnnj krapa a'pata.

ရွာဝင်လမ်းက ကန်ရေပြင်ကြာပွင့်များနဲ့ အလှဆင်



Kawnkxngngj sya vok kawi kwang  
vong a'cim krak.


ကန်ဘောင်ရိုးပေါ် နွား၊ ဝက်တက် ခြံစည်းရိုးတွေပျက်။



Dikcaw pjinghawt syakari  
cumthena a'lo ta.

မောင်လူမွေးလေးရောက်လို့လာနွားလှည်းပေါ်က သူဆင်းရှာ။





# Kawnvong kraktiq a'mhuq na a'cai bata.

ခြံစည်းရိုးပျက်တွေပြင်ဖို့အရေး နွားလှည်းလေးကို ရပ်တယ်လေ။



A'cangnu vj tui djnpek lungpawi  
a'taw ve.

အဘွားအိုကို ရေသယ်ပေးစိတ်ထားကောင်းတဲ့ မောင်လူမွေး။



Pongngetiq dikcaw a'thjuqba  
lungpawi a'taw ve.

လဲနေတဲ့ကလေးထူမပေး သနားတတ်တဲ့ မောင်လူမွေး။



A,cangpaw thingkhua kuanapet  
lungpawi a'taw ve.

အဘိုးရဲ့ တောင်ဝှေး ကောက်ကာပေး ကူညီတတ်တဲ့ မောင်လူမွေး။





Mhuq khawng tomti phuidotiq,  
khettenawphatiq.

မြင်တွေ့သမျှ ကူညီပေး ချစ်စရာကောင်းတဲ့ မောင်လူမွေး။





လေးတူစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ရေးသားပြုစုသည်။

